

DeKalb ကောင်တီ ခရိုင်ကျောင်း (DCSD) မိသားစုသို့ မင်္ဂလာပါ။

အယောက်စီတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသော အားလပ်နားရက် ဖြစ်ပါလိမ့်မယ်ဟု မျှော်လင့်ပါသည်။ စာသင်နှစ်ကုန်ဆုံးရန် နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကျောင်းသားများ အားလုံးသည် မိမိတို့၏ ပညာရေးပန်းတိုင်များတွင် ဆက်လက်အာရုံစိုက် နေကြပါလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ အားလပ်ရက်ရာသီဖြစ်ပြီး၊ လူတိုင်းက စိတ်လှုပ်ရှားပြီး ဆောင်းရာသီအားလပ်ရက်ကို စောင့်မျှော်နေကြသည်မှာ ကျွန်ုပ် သိပါသည်။ သို့သော်လည်း ဆုငွေအပေါ် ဆက်လက် စောင့်ကြည့်ပြီး ယခု စာသင်နှစ်ကို ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ကြပါစို့။ ကျွန်ုပ်တို့၏ အထက်တန်းကျောင်းမှ ကျောင်းသားများအားလုံးအတွက် Georgia မိုင်တိုင် အတန်းပြီးဆုံးခြင်း စာမေးပွဲတွင် ကံကောင်းကြပါစေ။

ပရိတ်သတ်အကြိုက် ကျောင်းသား

ယခုအပတ်တွင် Ashford Park ရှိ ပဉ္စမတန်း ကျောင်းသား Ayush Roy အား မီးမောင်းထိုးပြ လိုပါသည်။ သူ၏ ကျောင်းအုပ်ကြီးမှ သူသည် အလုပ်ကြိုးစား၊ တက်ကြွပြီး သူ့အားပေးအပ်သော တာဝန်တိုင်းတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသူဖြစ်သည်ဟု ဆိုပါသည်။ သူက စံပြကျောင်းသားတစ်ယောက်ဖြစ်ပြီး သူလုပ်သမျှ ထူးချွန်သူပါ။ သူ၏ ပင်ကိုယ်စွမ်းရည် ပရိုဂရမ်တွင် ဘာသာရပ်အားလုံး၌ A ရရှိပြီး သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုများတွင် ပါဝင်ပါသည်။ ထူးချွန်သော ဤကျောင်းသားအတွက် မီးမောင်းထိုးပြရန် ကျွန်ုပ် ဂုဏ်ယူပါသည်။

ထို့အပြင် DCSD ကျောင်းသားဟောင်း Celina Smith ကိုလည်း အသိအမှတ်ပြုလို ပါသည်။ ဤ 12 နှစ်အရွယ် ကျောင်းသားဟောင်း Wynbrooke ဖြစ်သူ မူလတန်းကျောင်းသူသည် မကြာသေးမီက "Annie Live" ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော ဂီတပွဲ၌ Annie အဖြစ် သရုပ်ဆောင်ခဲ့ပါသည်။ Celina သည် Young Nala အဖြစ် သရုပ်ဆောင်ခဲ့တဲ့ The Lion King ရဲ့ အမျိုးသား ဖျော်ဖြေရေးခရီးစဉ် နှင့် ခရီးထွက်ခဲ့သည့်အချိန်၌ သူမသည် ကျောင်းစာသင်နှစ် 2018 - 2019 အထိ DCSD ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါသည်။ အမျိုးသားဇာတ်ခုံပေါ်တွင် ကျွန်ုပ်တို့၏ ကျောင်းသားဟောင်းများထဲမှ တစ်ဦး ထွန်းလင်းတောက်ပနေသည်ကို မြင်တွေ့ရသည်မှာ စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ Celina အတွက် အလွန်ဂုဏ်ယူပြီး သူမအား အနာဂတ်တွင် များစွာ အောင်မြင်ပါစေဟု ဆုတောင်းဆန္ဒပြုပါသည်။

အင်္ဂါနေ့ အဖွဲ့ (Team Tuesday)

ပြီးခဲ့သည့် အပတ် #TeamTuesday အတွက် ထူးချွန်သော အသင်းဝင်နှစ်ဦးအား ကျွန်ုပ် အထူး အသိအမှတ်ပြုခဲ့ပါသည်။ Latonya Winters-Buford သည် မိသားစုနှင့် ရပ်ရွာအသိုင်းအဝိုင်း စွမ်းဆောင်ရည်မြှင့်တင်ရေးဌာနသို့ ရပ်ရွာအသိုင်းအဝိုင်းကို ပြုစုပျိုးထောင်ရာတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံများကို ယူဆောင်လာပါသည်။ သူမသည် မိဘခေါင်းဆောင်မှု နှင့် စည်းရုံးရေး သင်တန်း အဖွဲ့ကို ဦးဆောင်ပြီး ကျွန်ုပ်တို့၏ဌာန "တွေ့ဆုံမေးမြန်းခန်း တင်ဆက်သူအမျိုးသမီး" အဖြစ် ဆောင်ရွက်ပါသည်။ သူမ၏ ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်ပါသည်။

Angelica Rosso သည် မိသားစုများ၊ အထူးသဖြင့် လက်တီနို မိသားစုများကို ပံ့ပိုးပေးလိုသော စိတ်အားထက်သန်မှုမှာ တိုင်းတာ၍မရနိုင်ပါ။ သူမ၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ မိဘများအား မိမိတို့၏ သားသမီးများအတွက် ခေါင်းဆောင်ကောင်းများ နှင့် စံပြများ ဖြစ်လာစေရန် ပညာပေးခြင်း ဖြစ်ပါသည်။ အိမ်နှင့်ကျောင်းအကြားတွင် အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်သည့်အတွက် ကျေးဇူးတင်ပါသည်။

Cedar Grove ဘောလုံးပွဲ

Cedar Grove အထက်တန်းကျောင်း ဘောလုံးအသင်း AAA ပြည်နယ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါသည်။ Cedar Grove Saints သည် ပြီးခဲ့သည့် သောကြာနေ့တွင် Appling County ကို 27-6 ဖြင့်အနိုင်ရခဲ့ပြီး

ပြည်နယ်ဗိုလ်လုပွဲသို့ တက်ရောက်ရန် ၎င်းတို့၏လက်မှတ်ကို ထိုးဖောက်နိုင်ခဲ့ပါသည်။ Saints သည် လာမည့် ဒီဇင်ဘာလ 11 ရက်၊ စနေနေ့၊ မွန်းတည့်ချိန်တွင် Atlanta ရှိ Center Parc အားကစားကွင်း၌ Carver-Atlanta နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အားကစား ကျောင်းသားများ၊ နည်းပြဝန်ထမ်းများနှင့် Cedar Grove ရှိ မိဘများတို့အား များစွာ ချီးကျူးဂုဏ်ယူပါသည်။ မိမိတို့သည် ပန်းတိုင်သို့ရောက်ရောက်ရှိရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီး လာမည့် စနေနေ့တွင် အောင်ပွဲအတွက် မိမိတို့အား အားပေးဖို့ရန် ကျွန်ုပ် မစောင့်နိုင်တော့ပါ။ ကြိုးစားပါ။ Saints။

Ethiopian ရပ်ရွာအသိုင်းအဝိုင်း ကြိတ်ကြိတ်တိုးအဖွဲ့

ယမန်နေ့က Ethiopian ရပ်ရွာအသိုင်းအဝိုင်း I.M.P.A.C.T. သို့ တက်ရောက်လာသူအားလုံးအား ကျေးဇူးတင်ပါသည်။ စုဝေးတွေ့ဆုံပွဲသို့ တက်ရောက်လာသူအားလုံးအား ကျေးဇူးတင်ပါသည်။ ကျောင်းသားများ၏ အောင်မြင်မှုများကို ပံ့ပိုးပေးရန်အတွက် ကျောင်းခရိုင်နှင့် ချိတ်ဆက်ရန် စိတ်အားထက်သန်သည့် အီသီယိုးပီးယား ရပ်ရွာအသိုင်းအဝိုင်း အသင်း Atlanta (ECAA) နှင့် ကျွန်ုပ်တို့၏ တတိယအကြီးဆုံး မိသားစု အုပ်စု (Ethiopian/Eritrean) တို့နှင့် ချိတ်ဆက်ခွင့်ရသည့် အတွက် ကျေးဇူးတင်ပါသည်။ မိမိတို့၏ ကျောင်းသားများ မိသားစုများအား ခွန်အားပေးရန်အတွက် ကျွန်ုပ်တို့နှင့်အတူ လက်တွဲလုပ်ဆောင်ရန် ကတိကဝတ် အပြည့်အဝဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသော ECAA ခေါင်းဆောင်များနှင့် ချိတ်ဆက်မှုရရှိခြင်းမှာ အံ့ဩဖွယ်အတွေ့အကြုံတစ်ခုဖြစ်ပါသည်။ Ethiopian ရပ်ရွာအသိုင်းအဝိုင်းနှင့် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ကျွန်ုပ် မျှော်လင့်နေပါသည်။

2022-2024 ပြက္ခဒိန် စီစဉ်ရေးဆွဲခြင်း

ပြက္ခဒိန် ကော်မတီသည် DCSD ၏ သက်ဆိုင်သူ ရပ်ရွာအသိုင်းအဝိုင်းသို့ ပြက္ခဒိန်ရွေးချယ်ခွင့်များကို တင်ပြခြင်းရန် တာဝန်အပ်နှင်းခံရသည်။ သက်ဆိုင်သူများသည် စစ်တမ်း/မေးခွန်းလွှာကို ရယူခြင်းဖြင့် တုံ့ပြန်ချက် ပေးပါ လိမ့်မည်ဖြစ်ပြီး ၎င်းကို ခရိုင်၏ဝတ်ဆိုင်တွင် တင်မည်ဖြစ်ပြီး DeKalb ၏အက်ပ်၊ ဆိုရှယ်မီဒီယာ၊ အီးမေးလ်ကွန်ရက်များ၊ ဒေသခံကျောင်းဝတ်ဆိုင်များနှင့် အခြားဖွဲ့စည်းထားသော ဆက်သွယ်ဆောင်ရွက်မှုများမှတစ်ဆင့် ထုတ်မည်ဖြစ်သည်။ စစ်တမ်း ဝင်းဒိုးသည် ဒီဇင်ဘာ 6 ရက်နေ့တွင် ပြီးဆုံးပါသည်။ 2022-2024 ခုနှစ် ကျောင်းပြက္ခဒိန်များကို စဉ်းစားသုံးသပ်မှုနှင့် လုပ်ဆောင်မှုများ အတွက် လာမည့် ဒီဇင်ဘာလ 13 ရက်နေ့တွင် ပညာရေးဘုတ်အဖွဲ့အစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ပါသည်။ စစ်တမ်း ဖြည့်စွက်ရန် [ဤနေရာ](#) တွင် နှိပ်ပါ။

Smoke Rise Elementary School

DCSD နှင့် Smoke Rise မူလတန်းကျောင်းသည် ခွဲသည့် သောကြာနေ့တွင် ပြည်နယ် ကြီးကြပ်သူ ဌာနမှူး Richard Woods အား Smoke Rise သို့ လိုက်လံစောင့်ကြည့်ခဲ့ပါသည်။ Smoke Rise မူလတန်းကျောင်းအား အမျိုးသား မူလတန်းနှင့် အလယ်တန်းပညာရေး အတိတ်ပဒေ (ESEA) ထူးချွန်ကျောင်းအဖြစ် Georgia ပညာရေးဌာနက မကြာသေးမီတွင် အသိအမှတ်ပြုခဲ့ပါသည်။ Smoke Rise သည် အောင်မြင်သောပညာရေးပရိုဂရမ်များနှင့် ကျောင်းသားများ ပညာရေးတိုးတက်မှုကြောင့် နိုင်ငံတော် အသိအမှတ်ပြုရန် ရွေးချယ်ထားသော ကျောင်းနှစ်ကျောင်းအနက်မှ တစ်ခုဖြစ်သည်။

Smoke Rise မူလတန်းကျောင်းရှိ ကျောင်းသားများ၊ ဆရာမများ နှင့် အုပ်ချုပ်ရေး မှူးများအား ကျွန်ုပ် ဂုဏ်ယူပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံး သိရှိသည့်အတိုင်း DCSD ကျောင်းဆင်းများအတွက် ကျွန်ုပ်တို့၏ မျှော်မှန်းချက် အောင်မြင်ရန် ကျောင်းများသည် ရှေ့သို့တက်ကာ အထက်သို့ တက်လှမ်းရန် ရပ်ရွာတစ်ခုလုံးကို လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ထူးချွန်သောကျောင်းများထဲမှ တစ်ခုကို အသိအမှတ်ပြုသည့်အတွက် ကြီးကြပ်သူဌာနမှူး Woods နှင့် Georgia ပညာရေးဌာနအား ထပ်မံ ကျေးဇူးတင်ပါသည်။

ပြည့်စုံသော မဟာ အစီအစဉ် အစည်းအဝေး

လာမည့် ဒီဇင်ဘာလ 8 ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် ပြည့်စုံသော မဟာ အစီအစဉ် (CMP) အစည်းအဝေး သို့ ကျေးဇူးပြု၍ တက်ရောက်လာပါ။ DCSD ဝန်ထမ်းများမှ အကြံပြုထားသည့် E-SPLIST VI ပရောဂျက် စာရင်းမူကြမ်းကို တင်ပြသွားမည်ဖြစ်ပါသည်။ ၎င်းတွင် DCSD သည် ပစ္စည်း မြှင့်တင်မှုများ၊ သင်ကြားရေး တိုးချဲ့မှုများနှင့် ရှေ့သို့ နှင့် မြင့်ရာသို့ ဆက်လက်ဆောင်ရွက်သွားစေရန် အထောက်အကူပြုစေသည့် အကြံပြုချက်များအကြောင်း ဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်ပါသည်။ အစည်းအဝေးသည် ညနေ 6 နာရီတွင် စတင်မည်ဖြစ်ပြီး [ဤနေရာ](#) တွင် ကြည့်ရှုနိုင်ပါသည်။

ဘတ်ဂျက် စစ်တမ်း

DCSD သည် အကောင်အထည်ဖော်သင့်သည့် ဝန်ဆောင်မှုများနှင့် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ တိုးတက်မှုများနှင့် ပတ်သက်ပြီး အသိုင်းအဝိုင်းထံမှ အကြံပြုထည့်သွင်းမှုရယူရန် အွန်လိုင်း စစ်တမ်းတစ်ခုကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ပါသည်။ ဤဘတ်ဂျက်စစ်တမ်းသည် 2023 ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖွံ့ဖြိုးတိုးတက်မှုတွင် ရပ်ရွာလူထုတုံ့ပြန်ချက်များကို စုဆောင်းရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ ပြီးမြောက်သော ဘတ်ဂျက်စစ်တမ်းသည် ခရိုင်၏ မဟာဗျူဟာစီမံချက်၊ ရူပါရုံ နှင့် ရည်မှန်းချက်များနှင့် ကိုက်ညီပါသည်။ 2023 ဘဏ္ဍာရေးနှစ်ဘတ်ဂျက်သည် ကျောင်းသား၊ ဝန်ထမ်းများနှင့် DeKalb ကောင်တီ၏ နိုင်ငံသားများအတွက် လိုအပ်သောဝန်ဆောင်မှုများကို ရောင်ပြန်ဟပ်စေမည်ဖြစ်ပါသည်။ စစ်တမ်းဝင်းဒိုးကို ဒီဇင်ဘာလ 13 ရက်နေ့တွင် ပိတ်ပါမည်။ စစ်တမ်း ဖြည့်စွက်ရန် [ဤနေရာ](#) တွင် နှိပ်ပါ။

စောင့်ကြည့်စစ်ဆေးခြင်း

Georgia ပြည်သူ့ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားကျန်းမာရေးဌာနသည် DCSD သို့ စောင့်ကြည့်စစ်ဆေးမှုများ လာရောက်ပြုလုပ်ရန် စိတ်လှုပ်ရှားနေပါသည်။ စောင့်ကြည့် စစ်ဆေးမှုသည် COVID -19 ရောဂါကူးစက်ပျံ့နှံ့အား ကန့်သတ်ရန်နှင့် အန္တရာယ်ကင်းသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး ကျောင်းများအား လူကိုယ်တိုင်ဖြင့် လေ့လာသင်ယူခြင်းအတွက် ဆက်လက်ဖွင့်လှစ် စေနိုင်ပါသည်။ COVID-19 စစ်ဆေးမှုသည် မဖြစ်မနေကိစ္စမဟုတ်ပါသော်လည်း ကျောင်းသားများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ကျွန်ုပ်တို့၏ ရပ်ရွာ အသိုင်းအဝိုင်းကို ကာကွယ်ရန် ကမ်းလှမ်းထားခြင်းဖြစ်ပါသည်။ မိမိတို့ကာကွယ်ဆေး အပြည့်ထိုးထားပြီးပါသော်လည်း ကျောင်းသား အားလုံးအတွက် အခမဲ့စမ်းသပ်မှုအစီအစဉ်ကို ရရှိနိုင်ပါသည်။ နောက်ထပ်သော အချက်အလက်များအတွက် ကျေးဇူးပြု၍ [ဤနေရာတွင်](#) နှိပ်ပါ။

COVID-19 စစ်ဆေးမှုကို Doraville United မူလတန်းကျောင်းသား၏ မိဘများ နှင့် ဝန်ထမ်းများအတွက် ကျောင်း၏ဆေးခန်း၌လည်း ရရှိနိုင်ပါသည်။ MedCura Health သည် Emory University School of Medicine မှ ကလေးအထူးကုဌာနနှင့် ပူးပေါင်း၍ တနင်္လာနေ့များနှင့် ဗုဒ္ဓဟူးနေ့များတွင် အခမဲ့စစ်ဆေးမှုကို နံနက် 8 နာရီမှ နေ့လည် 2 နာရီအထိ ပြုလုပ်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့် မိဘများအား ဝန်ဆောင်မှုပေးသည့် MedCura Health နှင့် ကလေးအထူးကုဌာနမှ ကျွန်ုပ်တို့၏အသိုင်းအဝိုင်းမိတ်ဖက်များကို ကျေးဇူးတင်ရှိပါသည်။ နောက်ထပ်သော အချက်အလက်များအတွက် ကျေးဇူးပြု၍ [ဤနေရာတွင်](#) နှိပ်ပါ။

တရားဝင်အသိအမှတ်ပြုမှု ရပ်ရွာအသိုင်းအဝိုင်း စစ်တမ်း

DCSD သည် လောလောဆယ်တွင် တရားဝင်အသိအမှတ်ပြုမှု သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါသည်။ ဤလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတွင် ပါဝင်သက်ဆိုင်သူများထံမှ တုံ့ပြန်ချက်များကို ကောက်ခံစုဆောင်းခြင်းဖြစ်ပါသည်။ မိသားစု နှင့် ရပ်ရွာအသိုင်းအဝိုင်း ပါဝင်သက်ဆိုင်သူ စစ်တမ်း (Family and Community Stakeholder Survey) ထဲတွင် ပါဝင်ဆောင်ရွက်ကြပါရန်

သင့်အား ကျွန်ုပ်တို့ ဖိတ်ကြားအပ်ပါသည်။ ဤစစ်တမ်း၏ ရလဒ်များနှင့်အတူ ပါဝင်သက်ဆိုင်သူ၏ ရှေးအသုံးအဆောင်များကို ခရိုင်၏ တရားဝင်အသိအမှတ်ပြုမှု သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ထဲတွင် အသုံးပြုမည်ဖြစ်ပါသည်။

မိသားစု နှင့် ရပ်ရွာအသိုင်းအဝိုင်း ပါဝင်သက်ဆိုင်သူ စစ်တမ်းကို အောက်ပါ ဘာသာစကားများဖြင့် ရရှိနိုင်ပါသည် - အမ်ဟာရစ်၊ အာရဗီ၊ ဘင်္ဂါလီ၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဟိန္ဒီ၊ နီပေါလီ၊ ဆိုမာလီ၊ စပိန်၊ ဆွာဒီလီ၊ တီဗီဂျာ၊ တီဂရီနာ နှင့် ဗီယက်နမ် ဘာသာစကား တို့ဖြစ် ပါသည်။ စစ်တမ်းသည် လျှို့ဝှက်ထားရန် ဖြစ်ပြီး ပြီးစီးဖြည့်စွက်ရန် အချိန် ဆယ်မိနစ်သာ ကြာပါသည်။ စစ်တမ်းအား အောက်ပါလင့်ခ်၌ သင် ရယူနိုင်ပါသည် - <https://survey.sogosurvey.com/r/eY7O00>.

ခရိုင်၏ နောက်ဆုံး သတင်းအချက်အလက်များကို ရယူရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ [ဝဘ်ဆိုဒ်](#) နှင့် သင့်ကလေးကျောင်း၏ ဝဘ်ဆိုဒ်တွင် ဆက်လက် ကြည့်ရှုသွားပါ။ သာလွန်ကောင်းမွန်သော ရက်သတ္တပတ် ဖြစ်ပါစေ။

ကျိုးနွံစွာဖြင့်

Mrs. Cheryl Watson-Harris